





Tauke hoi Ingpangdawkeik

အိမ်မြှောင်နဲ့တောက်တဲ့



Cangkhawng ye, Tauke hoi
ingpangdawkeik kangbay za-ai ni
a-awng hoi ti. Za-ai Tauke ly atueng
kaleng hoi tauke..tauke.. nykhy
ahang ny ye, kangbay ingpangdawkei
pue chi..chi.. nykhy ahang tyng ti.

တစ်ခါတုန်းက အိမ်မြှောင်နဲ့တောက်တဲ့ ညီအစ်ကိုတွေရှိကြသတဲ့။
အစ်ကိုတောက်တဲ့က အသံကျယ်ကြီးနဲ့ “တောက်တဲ့ . .
တောက်တဲ့ . .” လို့အော်တဲ့အခါ ညီလေးအိမ်မြှောင်က
“ကျွတ် . . ကျွတ် . .” နဲ့ စုတ်ထိုးသတဲ့။



Ani ni kangbay za-ai ni ly
ingpang, pangkrayk ye pue,
thing anghaw thung ye pue
qaucau apakang hoi ti.

သူတို့ညီအစ်ကိုဟာ အိမ်နံရံနဲ့ ထုပ်တန်းတွေပေါ်မှာရော သစ်ပင်၊
သစ်ခေါင်းတွေထဲမှာပါ အစာရှာကြသတဲ့။




Za-ai Tauke ly thingkung,
thing anghaw hoi daithung ye
qaucau pakang ta a-ngai kay ti.

အစ်ကိုကြီး တောက်တွဲက သစ်ပင်ပေါ်၊ သစ်ခေါင်းထဲနဲ့
တောအုပ်တွေမှာ အစာရှာရတာကို ပိုကြိုက်သတဲ့ကွယ်။



Kangbay Ingpangdawkei
ly ing ye qaucau pakang
ta a-ngai kay ti.

ညီလေးအိမ်မြှောင်က အိမ်တွေမှာ အစာရှာရတာကို ပိုကြိုက်သတဲ့။



Kani ty ny ye, za-ai Tauke my
kangbay Ingpangdawkei teng
ye daithung ye amii ce pakang
hangta athui py ti.

တစ်နေ့တော့ အစ်ကိုကြီးတောက်တဲ့က ညီလေးကို တောအုပ်ထဲမှာ
ပိုးကောင်တွေ သွားရှာရအောင်လို့ ပြောလိုက်တယ်။



Daithung atyng hoi ny ye,
za-ai Tauke ly alay ta arangh
kawng ye kangbay my ke py y
khy, alangh angprei hoih ti.

တောထဲရောက်တော့ အစ်ကိုတောက်တဲ့က အသွားမြန်တော့
ညီလေး အိမ်မြှောင်က လိုက်မမိဘူးပေါ့ကွယ်။
ဒါနဲ့ညီအစ်ကိုနှစ်ယောက် ကွဲသွားကြသတဲ့။



Za-ai Tauke ly daithung ye atyng
khy, kangbay Ingpangdawkei
ly daithung teng i ing
kalengpui ye a-awng.

အစ်ကိုကြီးတောက်တွဲက တောအုပ်ထဲကို ဆက်သွားတယ်။
ညီလေးအိမ်မြှောင်ကတော့ တောအုပ်နားက
အိမ်ကြီးတစ်အိမ်မှာပဲ ကျန်နေလိုက်တော့တယ်။



Za-ai Tauke ly, kanisah, kacaw,
kasik ny ye pue tauke..tauke..
nykhy qaucaw apakang, kangbay
za-ai ni ly a qung hoi y by ti.

အစ်ကိုကြီး တောက်တဲ့ဟာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး
“တောက်တဲ့ . . တောက်တဲ့ . .” လို့ အော်ရင်း
အစာရှာတာပေါ့ကွယ်။ ဒီလိုနဲ့ သူတို့ညီအစ်ကိုတွေဟာ
မတွေ့ကြတော့ဘူးပေါ့ကွယ်။



Kangbay Ingpangdawkei ly za-ai
Tauke hang kacaw hoi kasik
katue ye pue a dawng ti.

ညီလေးအိမ်မြောင်က အစ်ကိုကြီးတောက်တဲ့ကို
မိုးရာသီမှာလည်းမျှော်၊ ဆောင်းရာသီမှာလည်းမျှော်နေသတဲ့။



Kani ty i kanisah katue ye za-ai
Tauke ly kangbay Ingpangdawkei
awnghai ingpui ye atyng py khy,
Tauke..Tauke.. chi..chi..ny khy
kangbay za-ai lawngne ty ly
kawng ta hoi a dang hoih ti.

တစ်နေ့တော့ အစ်ကိုကြီးတောက်တဲ့က ညီလေးအိမ်မြောင်ရိုရာ အိမ်ကြီးဆီ
ရောက်လာတော့ “တောက်တဲ့. . တောက်တဲ့. . ” | “ကျွတ်. . ကျွတ်”နဲ့
ညီအစ်ကိုနှစ်ယောက် ပျော်ရွှင်စွာဆုံတွေ့ကြတော့တာပေါ့ကွယ်။



ခေါင်တူး စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

unicef  | for every child



H&M FOUNDATION

